



FoodShare ကရာစိတယ်- နေ့ချုပ်မှု အသုတေသန

နှစ်ဦးအောက်တိုင်ဘင်္ဂ FoodShare တို့၏ဘျား သုဖဲန မှုအိုဒီး ကသံုကသီတိလောက်ဘူးလောက်စဲ လေနဟုံုဘင်္ဂအောက်လေနနှင့်ကစ်ကြို့ရွှေ ဒုက္ခန အဂိုနှစ်လို့၊

(FoodShare Members: You may be able to get more FoodShare benefits if you have medical expenses that you pay out of your own pocket.)

- ❑ နိဒါးနွောင် FoodShare တုနွောဂျားမီ။
 - ❑ နမူးပျေသံနှင့် 60 နှစ်ဆုဖိုင် ပျေမြဲ့ဘျို့ မူတမ်းပျေနှစ်ခိုက်တလေပဲ့၊ မီ။
 - ❑ နအိုင်ဒီးကသံုံးကသံုံးတော်လော်ဘုံးလော်စုံ၊ လာနဟုံးဘုံးလာနနှစ်ကစ်ကျို့စုံဒုံးမြှေးမီ။

နမ်းအို့ စံးလာ "မျှ" လာတူသံကွဲတဖော်ခဲလက် နှင့်ဒီဇိုင်းနမ်းအို့ဘုရား၏ FoodShare တန်းသူဗ္ဗား သုနှံနှံလီ။ တုအံ၊ ခီဖြဲ့ပဲဒ်လာနကီးနှင့်ဘုရား၏ ခြုံးခွဲ သုလေကျို့စုံတန်းနှိုင်းလောင်း၊ နှစ်းကါဘုရား၏ အိုးကေသံကျို့ကသိတ်လာနိုင်းလောင်းနှင့်လီတံ့အကို့ အပိနှံနှံလီ။ တုအံတူတေသံသုံးပြုအို့အောင် တုဒီဇိုင်းနှင့်ဘုရား၏ တုဟုံ့စုံစုံလောင်း၊ သော်ကသိတ်လာနိုင်းလောင်းစုံ နှံနှံလီ။

ကသံကသီတုလ်ဘုံလက်စူး၊ အကြေးပဲဘုံပဲအဒိတဖ်-



ကသံ့၏ကသီလေက
သံ့သရုံးနှုံးလို့-



ကသံုကသီလာတလို့ ကသံုထံလ



တိဒန



မြန်မာ့ဒီးလိန့်တဖော်

ကုန်အီထိုး-

လေကသုတေသနပါန်ပိုအီထို့ ဘုရားဟေးဒီး ကမေနှင့်အီထို့ FoodShare တို့၏ဘူးခီဖျိတ်တို့ထို့ ကသံုကသီတ်လာ့၏ဘူးလာ့နဲ့အဂ္ဂားလို့တ် ဒ်လဲ့နှုန်းဆဲးကျေး၊ နလို့ကရို့ကရာခာ့စဲးခီဖျိုလီတဲ့ လုံးပရာ၊ စဲးဒီဆုံးလုံး မူတမူ့ လာ့နှုန်းကရွှေ့ တက္ကာ့။ နထုံးဘုရားနလို့ကရို့ကရာခာ့စဲးသုတေသနပါန်ပိုအီထို့ dhs.wi.gov/forwardhealth/imagency/index.htm နှုန်းလီး။

ລາຍງົດຢ່າເສືອງ- ບຕໍ່ທີ່ລາ ACCESS ບົງຢ່າວິທະຍຸ access.wi.gov ຕາງໆ

ລາຍລິຕະຖື- ລາບຕໍ່ທີ່ນີ້ເພື່ອລິຕະຖືອັນດີກົດໆ ກີ່ລິຕະຖືລູກຸດໆໂກງມີເກມາວົງຮະຕັກນູ້

ဒီပြုလ်ပရဲ မူတမ်း စဲးဒီဆွေလ် လာပတ်ထို့ခါပြုလ်ပရဲ မူတမ်း စဲးဒီဆွေလ် ဆွေဘာ်က္ခာ၊ လ်ပတ်ထို့တို့လာမာပဲ့လိုအံးလာပဲ့၊ ဆူ နှလ့်ကဝိုကရာခေါ်စံးတက္ခာ။

ລາເຖິງກອົນ ລາບຕໍ່ທີ່ນົດຕໍ່ລາເຖິງກອົນໃນກົມ້າ ລ່າເສັ້ນລົງກອົນໄກຮ້າເວົ້າທະຕາກູ້ ອົງວຽກວຽກກົມ້າກວຽກວຽກຂອງກອົນ